



Australian Government

ကျွန်ုပ်တို့ အပြင် ပြန်ထွက်လာသည့်အခါ
ကျွန်ုပ်တို့အားလုံးအပေါ် မူတည်သည်မှာ

COVID ကင်းမဲ့စွာ နေပါ အချက် ၃ ချက်ကို လုပ်ပါ



လက်များကို
ဆေးကြောပါ



လူချင်း ခပ်ခာခာ
နေပါ



အက်စ် (app)
ရှိထားပါ

ထို့ပြင် အကယ်၍ သင် အအေးမိလျှင် သို့မဟုတ် တုပ်ကွေးဆန်ဆန်
လက္ခဏာများ ကြုံတွေ့နေလျှင် အိမ်၌နေပြီး စစ်ဆေးမှုခံယူရန်အကြောင်း
သင့် ဆရာဝန်နှင့် ပြောဆိုပါ

COVIDSAFE ဘေးကင်းနေပါစေ

Coronavirus (COVID-19) အကြောင်း ပိုမိုသိရှိလိုသော အချက်အလက်များကို ကျေးဇူးပြု၍
ဝက်ဘ်ဆိုက် health.gov.au တွင်ကြည့်ပါ

